



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ(၂) အမှတ် (၄၇)

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်

မာတိကာစဉ်

- | | | |
|----|---|-------|
| ၁။ | မြန်မာဥပဒေသတင်းအချက်အလက်စနစ် (MLIS) တွင် ဖော်ပြလျက်ရှိသော ဥပဒေသတင်းအချက်အလက်များ။ | ၂-၃ |
| ၂။ | မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်းခြင်း။ | ၄-၅ |
| ၃။ | လက်ခစားအပ်ကုန်စနစ်ဆိုင်ရာအကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်းသည့်သတင်းစဉ်။ | ၆-၇ |
| ၄။ | တောင်ကိုရီးယားနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာခြင်းဆိုင်ရာပြဋ္ဌာန်းချက်များနှင့် သမ္မတအား စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအကြောင်း တစေ့တစောင်း။ | ၈-၁၀ |
| ၅။ | နှစ်နိုင်ငံရင်းနှီးမှုကိုထင်ဟပ်စေသည့် တရုတ်-ဘရူနိုင်း စပ်မျိုးစပါးစီမံကိန်း။ | ၁၁-၁၂ |
| ၆။ | ထိုင်းနိုင်ငံအတွင်း ကာဗွန်ထုတ်လုပ်မှုအတွက် အခွန်ပေးဆောင်ရန်အကောင် အထည်ဖော်ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ လေ့လာတင်ပြခြင်း။ | ၁၃-၁၄ |
| ၇။ | Artificial Intelligence (AI) နည်းပညာကိုအသုံးပြု၍ ကျူးလွန်လာကြသည့် လိမ်လည်မှုများနှင့်စပ်လျဉ်း၍ Federal Bureau of Investigation (FBI) ၏ သတိပေးချက်။ | ၁၅-၁၇ |
| ၈။ | အမေရိကန်နိုင်ငံတွင် အသုံးပြုခွင့်ပိတ်ပင်ခံရရန်နီးစပ်လာသော Tik Tok App ။ | ၁၈-၁၉ |



မြန်မာဥပဒေသတင်းအချက်အလက်စနစ် (MLIS) တွင် ဖော်ပြလျက်ရှိသော

ဥပဒေသတင်းအချက်အလက်များ

ဥပဒေရေးရာဝန်ကြီးဌာနက ဝန်ဆောင်မှုများပေးနေသော မြန်မာဥပဒေသတင်းအချက်အလက်စနစ် (MLIS) တွင် ယခုသီတင်းပတ်အတွင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီနည်းဥပဒေများနှင့်ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်တို့ကို အများပြည်သူများ လွယ်လင့်တကူကြည့်ရှုနိုင်ရန် ဖော်ပြဝန်ဆောင်မှုပေးထားပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၉-၁၂-၂၀၂၂ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် ၂၃၁/၂၀၂၂ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဆန်စပါးသိုလှောင်ခြင်းကိစ္စရပ်အပေါ် ကြီးကြပ်နိုင်ရန်အလို့ငှာ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကို ၂၄-၁၀-၂၀၂၄ ရက်နေ့တွင် အမိန့်အမှတ် ၈၂/၂၀၂၄ ဖြင့်ထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်ထုတ်ပြန်ပြီး နှစ်လပြည့်မြောက်သည့်နေ့ရက်တွင် ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်သူသည် မှတ်ပုံတင်ဆောင်ရွက်ခြင်းမရှိပါက ဦးစီးဌာနသည် အဆိုပါပုဂ္ဂိုလ်အားစာဖြင့်သတိပေးခြင်း၊ ဆန်စပါးလုပ်ငန်းနှင့်သက်ဆိုင်သောလုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်လက်မှတ်၊ လုပ်ကိုင်ခွင့်ယာယီပိတ်သိမ်းခြင်းကိုလိုအပ်လျှင် သက်ဆိုင်ရာအစိုးရဌာနကပြုလုပ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ခြင်းစသည့် စီမံခန့်ခွဲရေးဆိုင်ရာအမိန့်တစ်ရပ်ရပ်ကိုဖြစ်စေ၊ နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်သည်ဟုသိရှိရပါသည်။

စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန် ၂၅တန်နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀တင်းနှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင်သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် မှတ်ပုံတင်လျှောက်ထားချက်ကိုစိစစ်ပြီး ပြည့်စုံပါက ပြည်ထောင်စုအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ပူးတွဲပါမှတ်ပုံတင်ကြေးကို ပေးသွင်းစေပြီး မှတ်ပုံတင်ခြင်းကိုခွင့်ပြုရမည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်ကြေးကို သင့်လျော်သလို ပြင်ဆင်သတ်မှတ်နိုင်ကြောင်း သိရှိရပါသည်။



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ



အတွဲ(၂) အမှတ် (၄၇)

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်

ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်သူသည် ဆန်စပါးသိုလှောင်ရုံနှင့်စပ်လျဉ်း၍ မှတ်ပုံတင်ခွင့်ပြုချက် ရရှိပြီးနောက် စာရင်းအချက်အလက်ပြောင်းလဲမှုရှိ၍ ပြင်ဆင်လိုပါက www.myro.com.mm တွင် သတ်မှတ်ချက်နှင့်အညီ လျှောက်ထားရမည်ဖြစ်ကြောင်း၊ ဦးစီးဌာနသည် ထိုသို့လျှောက်ထားခြင်းကို စိစစ်၍ မှတ်ပုံတင်ခွင့်ပြုထားသည့်ဆန်စပါးသိုလှောင်ရုံအရွယ်အစားပြောင်းလဲခြင်းအပေါ် မူလခွင့်ပြု ထားသည့်မှတ်ပုံတင်ကိုရုပ်သိမ်းပြီး လျှောက်ထားသည့်ဆန်စပါးသိုလှောင်ရုံအတွက် သတ်မှတ်ထား သည့်မှတ်ပုံတင်ကြေးကို ပေးသွင်းစေ၍ မှတ်ပုံတင်ခြင်းကိုခွင့်ပြုရမည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။

ဝန်ကြီးဌာနကဖြစ်စေ၊ ဦးစီးဌာနကဖြစ်စေ ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်သူက လိုက်နာရမည့် စည်းကမ်းချက်များကို လိုအပ်သလို သတ်မှတ် ထုတ်ပြန်နိုင်သည်ဟုသိရှိရပါသည်။

e-Government ဌာနခွဲ

ဝန်ကြီးရုံး

ဥပဒေရေးရာဝန်ကြီးဌာန



မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်းခြင်း

မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၁ ဖြင့် ၅-၆-၂၀၁၅ ရက်နေ့တွင်ပြဋ္ဌာန်းခဲ့ပြီး ၃၀-၁-၂၀၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၅ ဖြင့် ပထမအကြိမ်၊ ၂၇-၁၁-၂၀၂၄ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေ အမှတ် ၅၇/၂၀၂၄ ဖြင့် ဒုတိယအကြိမ်ပြင်ဆင်ခဲ့ပါသည်။

မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေအရ အသင်းသည် မြန်မာနိုင်ငံစာရင်းကောင်စီ၏လုပ်ငန်းတာဝန်များ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် စာရင်းပညာဆိုင်ရာအမျိုးသားအဆင့်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း သို့မဟုတ် ယင်းအသင်းကိုဆက်ခံသည့်အဖွဲ့အစည်း အဖြစ်ပြောင်းလဲခဲ့ပါသည်။

ထို့ပြင် မြန်မာနိုင်ငံစာရင်းကောင်စီတွင် ယခင်က စီးပွားရေးတက္ကသိုလ်များမှ ပါမောက္ခချုပ် ၅ ဦးအထိ အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းနိုင်သော်လည်း ယခုအခါ ၃ ဦးအထိသာ ထည့်သွင်း ဖွဲ့စည်းနိုင်မည်ဖြစ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (အမြဲတမ်းအတွင်းဝန်) ကို အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်၊ နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကို တွဲဖက် အတွင်းရေးမှူး(၁) နှင့် အသင်းအတွင်းရေးမှူးကို တွဲဖက်အတွင်းရေးမှူး(၂) တို့အဖြစ် ပြင်ဆင်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်၊ စစ်ဆေးရေးဦးစီးဌာနကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းကာ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းလိုက်သည့် မြန်မာနိုင်ငံ စာရင်းကောင်စီ၏ဖွဲ့စည်းမှုပုံစံနှင့် ကိုက်ညီမှုရှိစေရန် အလုပ်အမှုဆောင်အဖွဲ့၏ဖွဲ့စည်းပုံတွင်လည်း တွဲဖက်အတွင်းရေးမှူး(၁)၊ တွဲဖက်အတွင်းရေးမှူး(၂) စသည်ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေအရ အသင်းဖွဲ့စည်း ရသည့် ရည်ရွယ်ချက်ပြောင်းလဲခြင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီ၏ဖွဲ့စည်းပုံနှင့် အလုပ်အမှုဆောင်



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ



အတွဲ(၂) အမှတ် (၄၇)

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်

အဖွဲ့၏ ဖွဲ့စည်းပုံပြောင်းလဲပြင်ဆင်ဖွဲ့စည်းခြင်း စသည့်ပြဋ္ဌာန်းချက်များမှလွဲ၍ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေပါကျန်ပြဋ္ဌာန်းချက်များ ပြောင်းလဲခြင်းမရှိကြောင်း တွေ့ရှိရပါသည်။

မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေသည် ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ဖွဲ့စည်းပုံနှင့်ကိုက်ညီမှုရှိစေရန်နှင့် နယ်ပယ်စုံမှ စာရင်းပညာရှင်များကို ထည့်သွင်းဖွဲ့စည်းခြင်းအားဖြင့် စာရင်းပညာရပ်ဆိုင်ရာလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

ဥပဒေမူကြမ်းများစိစစ်ရေးဌာနခွဲ
ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန
ဥပဒေရေးရာဝန်ကြီးဌာန



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ(၂) အမှတ် (၄၇)

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်

လက်ခစားအပ်ကုန်စနစ်ဆိုင်ရာအကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်းသည့် သတင်းစဉ်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ လက်ခစားအပ်ကုန်စနစ်ဆိုင်ရာ အကောက်ခွန်လုပ်ထုံးလုပ်နည်းများကို အမိန့်ကြော်ငြာစာအမှတ် ၇၅/၂၀၂၄ ဖြင့် ၁၃-၁၁-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

ယင်းလုပ်ထုံးလုပ်နည်းများအရ လက်ခစားအပ်ကုန်စနစ်ဆိုသည်မှာ ပြည်ပမှတင်သွင်းသည့် ကုန်ကြမ်းပစ္စည်းများအား သတ်မှတ်ထားသည့်နည်းလမ်းတစ်မျိုးမျိုးဖြင့် ပြည်တွင်း၌ ပြန်လည် ပြုပြင်၍ ကုန်ချောအဖြစ်ထုတ်လုပ်ပြီး ပြည်ပသို့ပြန်လည်တင်ပို့ရာတွင် လက်ခရယူဆောင်ရွက်သည့် စနစ်ဖြစ်ပါသည်။

လက်ခစားအပ်ကုန်စနစ်ဖြင့် ကုန်ကြမ်းပစ္စည်းများတင်သွင်းရာတွင် သွင်းကုန်ကြေညာလွှာ နှင့်အတူ သွင်းကုန်လိုင်စင်၊ ကုန်တင်တန်ဆာ၊ ကုန်တန်ဖိုးစာရင်း၊ ကုန်အမှာစာအစရှိသော သတ်မှတ် ထားသည့်စာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်ဖြစ်ပါသည်။ အလားတူကုန်ချောများကို ပြည်ပသို့ ပြန်လည်တင်ပို့ရာ၌ ထုတ်ကုန်ကြေညာလွှာနှင့်အတူ သွင်းကုန်ကြေညာလွှာနှင့် ပူးတွဲစာရွက်စာတမ်း များ၊ ပို့ကုန်လိုင်စင်၊ ကုန်တန်ဖိုးစာရင်း၊ ကုန်အမှာစာ အစရှိသော သတ်မှတ်ထားသည့်စာရွက်စာတမ်း များပူးတွဲ တင်ပြရမည်ဖြစ်ပါသည်။

ကုန်ချောထုတ်လုပ်၍ ပြည်ပသို့ပြန်လည်တင်ပို့ရမည့်ကာလမှာ သွင်းကုန်ကြေညာလွှာ တင်သွင်းသည့်နေ့မှ တစ်နှစ် သတ်မှတ်ထားပြီး ကျိုးကြောင်းခိုင်လုံပါက တစ်နှစ်စီဖြင့် နှစ်ကြိမ် သက်တမ်းတိုးခွင့်ပြုနိုင်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ကုန်ချောပြန်လည်တင်ပို့နိုင်ခြင်းမရှိ၍ ယင်းကုန်ချောများကို ပြည်တွင်းမှ ပြန်လည်အသုံးပြုလိုပါက သတ်မှတ်ထားသည့်အခွန်အခများနှင့် ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ပြီး ဖျက်ဆီးလိုပါက သက်ဆိုင်ရာဌာနများ၏ခွင့်ပြုချက်ဖြင့် ဖျက်ဆီး ရမည်ဖြစ်ပါသည်။



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ



အတွဲ(၂) အမှတ် (၄၇)

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်

လက်ခစားအပ်ကုန်စနစ်ဆောင်ရွက်ခွင့်ရရှိသူသည် ကုန်ကြမ်းပစ္စည်းများတင်သွင်းမှု၊ ကုန်ချောပစ္စည်းများတင်ပို့မှုစာရင်းများကို အကောက်ခွန်ဦးစီးဌာနကစစ်ဆေးနိုင်ရန် ခုနစ်နှစ်ထိ ထိန်းသိမ်းထားရှိရမည်ဖြစ်ပြီး အကောက်ခွန်ဦးစီးဌာနက ယင်းစာရင်းဇယားများစစ်ဆေးရန် တောင်းဆိုလာပါက မှန်ကန်စွာတင်ပြရမည်ဖြစ်ပါသည်။

လက်ခစားအပ်ကုန်စနစ်ဆိုင်ရာအကောက်ခွန်လုပ်ထုံးလုပ်နည်းများသည် ၁-၁၂-၂၀၂၄ ရက်နေ့မှစ၍ အာဏာသက်ရောက်မည်ဖြစ်ပြီး ယင်းလုပ်ထုံးလုပ်နည်းများကိုလိုက်နာခြင်းမရှိပါက ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေနှင့် တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရှိရပါသည်။

နည်းဥပဒေ၊လုပ်ထုံးလုပ်နည်း၊အမိန့်နှင့် ညွှန်ကြားချက်များစိစစ်ရေးဌာနခွဲ
ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန
ဥပဒေရေးရာဝန်ကြီးဌာန

Source:

https://www.mopf.gov.mm/sites/default/files/Notification%20No%2075-2024_1.pdf



**တောင်ကိုရီးယားနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ်စစ်အုပ်ချုပ်ရေးကြေညာခြင်းဆိုင်ရာ
ပြဋ္ဌာန်းချက်များနှင့် သမ္မတအား စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအကြောင်း
တစေ့တစောင်း**

လတ်တလောတောင်ကိုရီးယားနိုင်ငံတွင် အရေးပေါ်စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာခြင်း၊ သမ္မတအား စွပ်စွဲပြစ်တင်မှုနှင့်စပ်လျဉ်း၍လည်း စဉ်းစားဆောင်ရွက်နေခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။ သို့ဖြစ်ရာ တောင်ကိုရီးယားနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ်အခြေအနေ ကြေညာခြင်းဆိုင်ရာပြဋ္ဌာန်းချက်များနှင့် သမ္မတအား စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ အကြောင်းကို တစေ့တစောင်းရေးသားခြင်းဖြစ်ပါသည်။

စစ်အုပ်ချုပ်ရေးကြေညာခြင်းနှင့်စပ်လျဉ်း၍ တောင်ကိုရီးယားနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၇၇ တွင် ဖော်ပြပြဋ္ဌာန်းထားပါသည်။ စစ်မက်ဖြစ်ပွားခြင်း၊ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခြင်း သို့မဟုတ် အလားတူ နိုင်ငံတော်၏အရေးပေါ်အခြေအနေများတွင် အများပြည်သူ၏လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် သို့မဟုတ် စစ်မက်ရေးရာလိုအပ်ချက်ကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်လိုအပ် လျှင် နိုင်ငံတော်သမ္မတသည် ဥပဒေအရသတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ စစ်အုပ်ချုပ်ရေးကြေညာ နိုင်သည်။ စစ်အုပ်ချုပ်ရေးကြေညာရာတွင် extraordinary martial law နှင့် precautionary martial law ဟူ၍ အမျိုးအစားနှစ်မျိုးအနက်မှ တစ်မျိုးကို ကြေညာဆောင်ရွက်နိုင်ပါသည်။ Extraordinary martial law ကြေညာလျှင် ဥပဒေအရသတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်စွာရေးသား ပြောဆိုခြင်း၊ လူအများစုဝေးခြင်းနှင့်အဖွဲ့ ဖွဲ့စည်းခြင်း သို့မဟုတ် အုပ်ချုပ်ရေးနှင့်တရားစီရင်ရေး၏ အခွင့်အာဏာများနှင့်စပ်လျဉ်း၍ အထူးဆောင်ရွက်ချက်များ ချမှတ်ဆောင်ရွက်နိုင်ပါသည်။ နိုင်ငံတော် သမ္မတက စစ်အုပ်ချုပ်ရေးကြေညာပါက လွှတ်တော် (National Assembly)သို့ အချိန်မဆိုင်းဘဲ အသိပေးရမည်ဖြစ်ပါသည်။ လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်အများစု၏ဆန္ဒမဲဖြင့် စစ်အုပ်ချုပ် ရေးကိုရုပ်သိမ်းပေးရန် တောင်းဆိုသည့်အခါ နိုင်ငံတော်သမ္မတက အဆိုပါတောင်းဆိုချက်ကို လိုက်နာ ရမည်ဖြစ်သည်။



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ



အတွဲ(၂) အမှတ် (၄၇)

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်

စွပ်စွဲပြစ်တင်ခြင်းနှင့်စပ်လျဉ်း၍ တောင်ကိုရီးယားနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအပိုဒ် ၆၅ တွင် ပြဋ္ဌာန်းထားပါသည်။ နိုင်ငံတော်သမ္မတ၊ ဝန်ကြီးချုပ်၊ နိုင်ငံတော်ကောင်စီဝင်များ၊ အုပ်ချုပ်ရေးဆိုင်ရာ ဝန်ကြီးဌာနအကြီးအကဲများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးတရားသူကြီးများ၊ တရားသူကြီးများ၊ ဗဟိုရွေးကောက်ပွဲစီမံခန့်ခွဲရေးကော်မတီဝင်များ၊ စာရင်းစစ်နှင့်စစ်ဆေးရေးဘုတ်အဖွဲ့ဝင်များ၊ ဥပဒေ အရခန့်ထားသော အခြားပြည်သူ့အရာထမ်းများသည် မိမိတို့၏တာဝန်ဝတ္တရားများကို ထမ်းဆောင် ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် အခြားဥပဒေများကို ဖောက်ဖျက်ကျူးလွန်လျှင် လွှတ်တော် က ၎င်းတို့ကိုစွပ်စွဲပြစ်တင်ရန် အဆိုတင်သွင်းနိုင်ပါသည်။

စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာအဆိုကို လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏သုံးပုံတစ်ပုံ သို့မဟုတ် ယင်းထက်ပိုသောကိုယ်စားလှယ်များက အဆိုတင်သွင်းနိုင်ပြီး လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ အများစုဆန္ဒမဲဖြင့် အတည်ပြုရမည်ဖြစ်ပါသည်။ သို့ရာတွင် နိုင်ငံတော်သမ္မတအား စွပ်စွဲပြစ်တင်ရန် အဆိုကိုမူ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏အများစုက အဆိုပြုတင်ပြရန်လိုအပ်ပြီး လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏သုံးပုံနှစ်ပုံ သို့မဟုတ် ယင်းထက်ပိုသောကိုယ်စားလှယ်များ၏ဆန္ဒမဲဖြင့်သာ အတည်ပြုရမည်ဖြစ်ပါသည်။

စွပ်စွဲပြစ်တင်မှုနှင့်စပ်လျဉ်း၍ အဆိုကိုလွှတ်တော်ကအတည်ပြုလျှင် စွပ်စွဲခံရသူ၏လုပ်ပိုင်ခွင့် များနှင့် တာဝန်များကို ဆိုင်းငံ့ခံရမည်ဖြစ်ပါသည်။ ထို့နောက် တောင်ကိုရီးယားဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးက နောက်ဆုံးအဆုံးအဖြတ်ပေးမည်ဖြစ်ပါသည်။ စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာဆုံးဖြတ်ချက် သည် စွပ်စွဲပြစ်တင်ခံရသူအား ၎င်း၏လုပ်ငန်းတာဝန်များမှ ဖယ်ရှားခြင်းသာဖြစ်ပါသည်။ သို့ဖြစ်ရာ စွပ်စွဲပြစ်တင်ခံရသူသည် တရားမကြောင်းအရဖြစ်စေ၊ ရာဇဝတ်ကြောင်းအရဖြစ်စေ တာဝန်ရှိမှုများမှ ကင်းလွတ်ခွင့်မရှိကြောင်း တောင်ကိုရီးယားနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပါသည်။

တောင်ကိုရီးယားနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၄၈ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၅၂ ခုနှစ် ဇူလိုင်လတွင် ပထမအကြိမ်ပြင်ဆင်



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ

အတွဲ(၂) အမှတ် (၄၇)

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်

ခဲ့ပြီး ၉ ကြိမ်မြောက်နှင့် နောက်ဆုံးပြင်ဆင်ချက်ကို ၁၉၈၇ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့်အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။

ဥပဒေသုတေသနဌာနခွဲ
ဥပဒေအသိပညာပြန့်ပွားရေးဦးစီးဌာန
ဥပဒေရေးရာဝန်ကြီးဌာန

Source:

Constitution of the Republic of Korea

<https://www.theguardian.com/world/2024/dec/05/how-south-koreas-impeachment-process-works-after-yoon-suk-yeols-martial-law-bid>



နှစ်နိုင်ငံရင်းနှီးမှုကိုထင်ဟပ်စေသည့် တရုတ်- ဘရူနိုင်း စပ်မျိုးစပါးစီမံကိန်း

ဘရူနိုင်းနိုင်ငံသည် တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန်နှင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုကိုမြှင့်တင်ရန်အတွက် စိတ်အားထက်သန်လျက်ရှိသည်ဟု လေ့လာသူများက ဆိုကြ ပါသည်။

တရုတ်နိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်း၌ ဘရူနိုင်း နိုင်ငံ၏မြို့တော် ဘန်ဒါဆရီဘီဂါဝမ်တွင် စပ်မျိုးစပါးနည်းပညာကို မြှင့်တင်နိုင်ရန် နှစ်နိုင်ငံစပ်မျိုး စပါးဆိုင်ရာ အဆင့်မြင့်ကျွမ်းကျင်သူ အတိုင်ပင်ခံစီမံကိန်းတစ်ခုကို စတင်ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါစိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုအရ တရုတ်နိုင်ငံ၏စိုက်ပျိုးရေးကုမ္ပဏီ၊ သုတေသနစင်တာ နှင့် စိုက်ပျိုးရေးတက္ကသိုလ်တို့မှ ပညာရှင်များက စပ်မျိုးစပါးစိုက်ပျိုးခြင်းဆိုင်ရာဟောပြောပွဲများကို ဆက်တိုက်ကျင်းပခဲ့ပါသည်။

အဆိုပါစီမံကိန်းသည် ဘရူနိုင်းနိုင်ငံ၏ ဆန်ထုတ်လုပ်မှုနှင့် စားနပ်ရိက္ခာဖူလုံမှုတို့ သိသာစွာ တိုးတက်လာမည်ဟု ဘရူနိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကပြောကြားခဲ့ပြီး နိုင်ငံတကာလေ့လာ သုံးသပ်သူ Mustafa က တရုတ်နိုင်ငံသည် ဘရူနိုင်းနိုင်ငံအား အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) စတင်တည်ထောင်သည့် အဖွဲ့ဝင်နိုင်ငံအဖြစ်သာမက တရုတ်နိုင်ငံမှ အဆိုပြုထားသည့် Belt and Road Initiative ၏ အရေးပါသော ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍအတွက် အရေးကြီးသည့် မိတ်ဖက်အဖြစ်ရှုမြင်ကြောင်း၊ ဘရူနိုင်းနိုင်ငံသည် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှကာလကြာရှည်စွာ လွှမ်းမိုးထားသည့် နိုင်ငံ၏စီးပွားရေးကိုပြုပြင်ပြောင်းလဲရန် အာရုံစိုက်နေကြောင်း၊ စပ်မျိုးစပါးစီမံကိန်း သည် ဘရူနိုင်းနိုင်ငံ၏ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ဖြစ်သည့် Wawasan Brunei 2035 (Brunei Vision 2035) ၏အစီအစဉ်များနှင့် ကိုက်ညီကြောင်း ပြောကြားပါသည်။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်ခြင်းသည် ဘရူနိုင်းနိုင်ငံ၏ရည်မှန်းချက်ကို ရရှိနိုင်ရန် အဓိကသော့ချက်ဖြစ်ပြီး တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လာသည်။



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ



အတွဲ(၂) အမှတ် (၄၇)

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်

ဘရူနိုင်းနိုင်ငံသည် ၁၉၉၁ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးထူထောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးကို တိုးမြှင့်ခဲ့ပါသည်။ ယခင်နှစ်များအတွင်း နှစ်နိုင်ငံစီးပွားရေးဆိုင်ရာဆက်ဆံမှုများ ပိုမိုအားကောင်းလာခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် ဘရူနိုင်း-ကွမ်မီ စီးပွားရေးစင်္ကြန်တည်ထောင်မှုသည် စားသောက်ကုန်၊ ဆေးဝါးနှင့် ထောက်ပံ့ပို့ဆောင်ရေး အပါအဝင် ဘရူနိုင်းနိုင်ငံ၏ထုတ်လုပ်မှုလုပ်ငန်းအသီးသီးတွင် တရုတ်ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံစေပါသည်။ ဘရူနိုင်းနိုင်ငံသည် China-ASEAN Expo နှင့် China International Travel Mart ကဲ့သို့ ကုန်သွယ်မှုပွဲများသို့လည်း ပုံမှန်တက်ရောက်ခဲ့ပါသည်။

၂၀၁၇ ခုနှစ်တွင် ဘရူနိုင်းနိုင်ငံ၏အကြီးဆုံးကုန်စည်ဂိတ်ဖြစ်သည့် Muara Port ကို လုပ်ငန်းလည်ပတ်ဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံနှင့်ဘရူနိုင်းနိုင်ငံတို့ ပူးပေါင်းခဲ့ကြကြောင်း သိရှိရပါသည်။

စီးပွားရေးစာချုပ်စာတမ်းများဌာနခွဲ
ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန
ဥပဒေရေးရာဝန်ကြီးဌာန

Source:

<https://global.chinadaily.com.cn/a/202411/06/WS672ac556a310f1265alcbb14.html>



**ထိုင်းနိုင်ငံအတွင်း ကာဗွန်ထုတ်လုပ်မှုအတွက် အခွန်ပေးဆောင်ရန်
အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ လေ့လာတင်ပြခြင်း**

ဘဏ္ဍာရေးဝန်ကြီးဌာနသည် အစိုးရအဖွဲ့သဘောတူညီချက်ဖြင့် carbon ထုတ်လုပ်မှုနှင့် စပ်လျဉ်း၍အခွန်ပေးဆောင်ရန် ဒီဇင်ဘာလ ၁၁ရက်နေ့တွင်ချမှတ်ခဲ့ပါသည်။ ၃-၁၂-၂၀၂၄ရက်နေ့တွင် ကျင်းပပြုလုပ်သည့် Sustainability Forum 2025 ဆွေးနွေးပွဲတွင် ယစ်မျိုးခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Kulaya Tantitemit က carbon tax ပေးဆောင်ရန် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် ရေနံနှင့်ရေနံထွက်ပစ္စည်းထုတ်ကုန်များအတွက် အခွန်အားလုံး၏သတ်မှတ် နှုန်းထားအတွင်းရှိနေမည်ဖြစ်သည့်အတွက် ရေနံနှင့်ရေနံထွက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းရှင်များ သို့မဟုတ် သုံးစွဲသူများအပေါ်တွင် ဆိုးကျိုးသက်ရောက်မှုမရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့ပြင် ဌာနသည် ရေနံနှင့်ရေနံထွက်ပစ္စည်းထုတ်ကုန်အခွန်အမျိုးကို ချိန်ညှိသွားမည်ဖြစ်ပြီး carbon tax ကို ရေနံနှင့်ရေနံထွက်ပစ္စည်း ထုတ်ကုန်အခွန်ပုံစံတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း၊ ဌာန၏အဆိုပြုချက်တွင် carbon tax နှုန်းထားကို carbon တစ်တန်လျှင် ဘတ် ၂၀၀ ကောက်ခံရန် သတ်မှတ်ထားကြောင်းနှင့် ရေနံနှင့်ရေနံထွက်ပစ္စည်းထုတ်ကုန်အမျိုးအစားတစ်ခုစီအတွက် ကျသင့် မည့်အခွန်နှုန်းထားသည် ရေနံအမျိုးအစားတစ်ခုချင်းစီ၏ထုတ်လုပ်နိုင်မှုပေါ်မူတည်၍ ကွဲပြားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အပင်များမှရရှိသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် E20၊ E85 နှင့် biodiesel တို့အတွက် carbon tax နှုန်းထားကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်ယူသုံးစွဲမှုအမျိုးပေါ်မူတည်၍ တွက်ချက်မည်ဖြစ်ပါသည်။ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း carbon tax နှင့်စပ်လျဉ်းသည့်ယန္တရားများရှိသည့်နိုင်ငံများသည် နှစ်စဉ် carbon ထုတ်လုပ်မှု 2% လျှော့ချနိုင် သည်ကိုတွေ့ရှိခဲ့ကြောင်းနှင့် ယင်းယန္တရားများမရှိသောနိုင်ငံများသည် နှစ်စဉ် carbon ထုတ်လုပ်မှု 3% တိုးမြှင့်လာကြောင်း ပြောကြားခဲ့ပါသည်။



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ



အတွဲ(၂) အမှတ် (၄၇)

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်

ဆွီဒင်၊ ဂျပန်နှင့် စင်ကာပူအပါအဝင် နိုင်ငံများသည် carbon tax ကောက်ခံရန် သတ်မှတ်ခဲ့ပါသည်။ ဆွီဒင်တွင် carbon တစ်တန်လျှင် ၂၇ ဒေါ်လာဖြစ်ပြီး ဂျပန်သည် ၂၀၁၂ ခုနှစ်ကတည်းက ၂၉၈ ယန်းနှုန်းဖြင့်သတ်မှတ်ခဲ့သည်။ စင်ကာပူသည်တစ်နှစ်လျှင် တန်ချိန် ၂၅,၀၀၀ကျော်ထုတ်လုပ်မှုအတွက် စင်ကာပူဒေါ်လာ ၂၅ ကောက်ခံပါသည်။ ထိုင်းနိုင်ငံသည် နှစ်စဉ်ကာဗွန်တန်ချိန် ၃၇၂ သန်းထုတ်လုပ်လျက်ရှိပြီး ၇၀%သည်စွမ်းအင်နှင့်သယ်ယူပို့ဆောင်ရေးကဏ္ဍများမှထွက်ရှိပါသည်။ နိုင်ငံ၏တစ်နှစ်လျှင် carbon ထုတ်လုပ်မှု ၃၇%သည် စွမ်းအင်ကဏ္ဍတစ်ခုတည်းမှထုတ်လုပ်ခြင်းဖြစ်ပါသည်။

ထိုင်းနိုင်ငံသည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေး နိုင်ငံတကာသဘောတူညီချက်များအရ ၂၀၃၀ ခုနှစ်တွင် နိုင်ငံ၏ carbon ထုတ်လွှတ်မှု လက်ရှိအဆင့်မှ ၃၀-၄၀% အထိ လျှော့ချရန် ရည်မှန်းထားကြောင်း၊ ၂၀၅၀ တွင် carbon လျှော့ချရေးကိုရေးရှ်ပြီး ၂၀၆၅ ခုနှစ်တွင် carbon ထုတ်လုပ်မှု net-zero ထိရရှိရန် ရည်မှန်းထားကြောင်းနှင့် နိုင်ငံအနေဖြင့် ကာဗွန်ထုတ်လွှတ်မှုတန်ချိန် ၃၄၁,၀၀၀ လျှော့ချနိုင်သည့်လျှပ်စစ်ကားများကို တိုးမြှင့်ထုတ်လုပ်ခြင်းဖြင့် အဆိုပါရည်မှန်းချက်များတိုးတက်မှုရှိစေရန် လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်ကို သိရှိရပါသည်။

စီးပွားရေးစာချုပ်စာတမ်းများဌာနခွဲ
ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန
ဥပဒေရေးရာဝန်ကြီးဌာန

Source:

<https://www.bangkokpost.com/business/general/2913602/cabinet-to-consider-carbon-tax-next-week>



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ(၂) အမှတ် (၄၇)

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်

Artificial Intelligence (AI) နည်းပညာကိုအသုံးပြု၍ ကျူးလွန်လာကြသည့် လိမ်လည်မှုများနှင့်စပ်လျဉ်း၍ Federal Bureau of Investigation (FBI)၏ သတိပေးချက်

AI နည်းပညာပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ ပြစ်မှုကျူးလွန်သူများသည် လိမ်လည်မှုများတွင် AI နည်းပညာကို အသုံးပြုလာကြပါသည်။ အထူးသဖြင့် ခြိမ်းခြောက်ငွေတောင်းခံသူများသည် ၎င်းတို့၏ငွေကြေးလိမ်လည်မှုအစီအစဉ်များတွင် အမျိုးမျိုးသော AI ပုံစံများကို အသုံးပြုလာကြကြောင်း FBI က သတိပေး ပြောကြားခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူများအနေဖြင့် နစ်နာသူများထံမှ ငွေရရှိရေး၊ အန္တရာယ်ရှိသော Link များ အတွင်းသို့ဝင်ရောက်စေရေးတို့အတွက် Generative AI (ရိုပရီးသောစာသားများ၊ အသံဖိုင်များ နှင့် ရုပ်ပုံများကိုအသုံးပြုခြင်းဖြင့် အကြောင်းအရာသစ်များဖန်တီးနိုင်သည့်ဉာဏ်ရည်တူ)ကို အသုံးပြုနေ ကြခြင်းနှင့်စပ်လျဉ်း၍ ပြည်သူ့ဝန်ဆောင်မှုကြေညာချက် (Public Service Announcement PSA) တစ်ရပ်ကိုထုတ်ပြန်ခဲ့ကြောင်း၊ ထိုထုတ်ပြန်ချက်တွင် ခြိမ်းခြောက်ငွေတောင်းခံသူများက နစ်နာသူ များထံမှငွေများကို မည်သည့်နည်းလမ်းများဖြင့် ရယူလေ့ရှိကြောင်း၊ မည်သို့ကာကွယ်ရန်လိုကြောင်း ဖော်ပြထားသည်ကို သိရှိရပါသည်။

ယင်းပြည်သူ့ဝန်ဆောင်မှုကြေညာချက်တွင် ပြစ်မှုကျူးလွန်သူများအနေဖြင့် လူမှုကွန်ရက် စာမျက်နှာတွင် ပရိဖိုင်အတုများဖန်တီးရန်နှင့် လိမ်လည်ထားသည့် website နှင့် email များတွင် အကြောင်းအရာများကိုရေးသားပုံဖော်ရန် ဉာဏ်ရည်တူဖြင့် ထုတ်လုပ်ထားသည့်စာသားများ (AI-generated text) ကို အသုံးပြုကြလေ့ရှိကြောင်း၊ လူအစစ်နှင့် အမှန်တကယ် စကားပြောရသကဲ့သို့ ဖြစ်စေသည့်ဉာဏ်ရည်တူဖြင့် ထုတ်လုပ်ထားသည့်ရုပ်ပုံများ (AI-generated image)ကိုလည်း အသုံးပြု ကာ လိမ်လည်ကြလေ့ရှိကြောင်း သိရှိရပါသည်။

ထို့ပြင် ပြစ်မှုကျူးလွန်သူများအနေဖြင့်အသံတုပြုလုပ်ကာ လိမ်လည်ကြခြင်းလည်းရှိကြောင်း၊ ဥပမာ - နစ်နာသူနှင့် ရင်းနှီးသောသူ သို့မဟုတ် နာမည်ကြီးပုဂ္ဂိုလ်အယောင်ဆောင်ကာ AI ဖြင့် ဖန်တီးထားသည့်အသံတုများဖြင့် လိမ်လည်မှုများ ကျူးလွန်ကြလေ့ရှိကြောင်း၊ ထိုသို့ပြုလုပ်ခြင်းဖြင့်



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ(၂) အမှတ် (၄၇)

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်

ပြစ်မှုကျူးလွန်သူများသည် နစ်နာသူများ၏ဘဏ်အကောင့်အတွင်းသို့ဝင်ရောက်ခြင်း သို့မဟုတ် ငွေများလွှဲပေးရန် အတင်းအကြပ်တောင်းဆိုခြင်းတို့ကိုပြုလုပ်ကာ ငွေများရယူနိုင်ကြောင်း ပြည်သူ့ ဝန်ဆောင်မှုကြေညာချက်တွင် သတိပေးပြောဆိုထားကြောင်း သိရှိရပါသည်။ ထိုနည်းတူ ကုမ္ပဏီ အုပ်ချုပ်သူများ၊ ဥပဒေအကောင်အထည်ဖော်ဆောင်ရွက်သူများ၊ အခြားလုပ်ပိုင်ခွင့်ရှိသူများ၏ အမှန်တကယ်ဗီဒီယိုစကားပြောခန်းများကိုအသုံးပြုကာ AI နည်းပညာဖြင့် ဖန်တီးထားသည့်ဗီဒီယို များဖြင့် ရင်းနှီးမြှုပ်နှံမှုများတွင်ပါဝင်လာစေရန် လိမ်လည်သည့်ပုံစံများကိုပြုလုပ်လာကြလေ့ရှိ ကြောင်း သတိပေးပြောကြားခဲ့သည်ကို သိရှိရပါသည်။

လိမ်လည်မှုများသည် အစစ်အမှန်များနှင့်တူလာကြသည့်အလျောက် တစ်ဦးတစ်ယောက်ချင်း အနေဖြင့် မိမိတို့၏ကိုယ်ရေးအချက်အလက်များအတည်ပြုနိုင်ရန် မိသားစုဝင်များနှင့် လျှို့ဝှက် စကား သို့မဟုတ် စကားစုများထားရှိသင့်ကြောင်း၊ မိမိတို့၏အသံနှင့်ရုပ်ပုံများပါဝင်သည့်အရာများကို online မှမျှဝေခြင်းကို ကန့်သတ်သင့်ကြောင်း၊ မသင်္ကာသည့်ရုပ်ပုံနှင့် အသံများကို အသေးစိတ်သတိထား ကြည့်ရှုသင့်ကြောင်း၊ အသံများကို ဂရုတစိုက် နားထောင်သင့်ကြောင်း တိုက်တွန်း ပြောကြားထား သည်ကို သိရှိရပါသည်။

ယခုနောက်ပိုင်းတွင် AI အသုံးပြု၍ လိမ်လည်မှုများသည် တစ်ဦးတစ်ယောက်ချင်းလိမ်လည်မှု မှသည် နိုင်ငံအဆင့် လိမ်လည်မှုများလည်း ရှိနေကြကြောင်း၊ ဥပမာအားဖြင့် ယခုနှစ် အစောပိုင်းတွင် AI ကုမ္ပဏီတစ်ခုတွင် နည်းပညာလုပ်သားအဖြစ်ဆောင်ရွက်နေသည့် မြောက်ကိုရီးယားနိုင်ငံသား တစ်ဦးသည် ကုမ္ပဏီမှ လျှို့ဝှက်အချက်အလက်များကိုရယူရန် လုပ်ဆောင်ခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးရေး အဖွဲ့၏စုံစမ်းစစ်ဆေးချက်အရ ၎င်းသည် ယင်းကုမ္ပဏီ၌ အလုပ်အကိုင်ရရှိရန် AI နည်းဖြင့် အတု ပြုလုပ်ထားသောဗီဒီယိုကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၏ကိုယ်ရေးအကျဉ်းတွင်လည်း AI နည်းဖြင့် အတုပြုလုပ်ထားသောပုံကို အသုံးပြုထားခြင်းဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

ထို့ကြောင့် နည်းပညာတိုးတက်လာသည်နှင့်အမျှ AI နည်းပညာဖြင့်ပြုလုပ်ထားသည့် ဗီဒီယို အတုများ၊ အသံဖိုင်အတုများ၊ ရုပ်ပုံအတုများကိုအသုံးပြု၍ လိမ်လည်မှုများ ကျူးလွန်လာကြသည်ကို



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ

အတွဲ(၂) အမှတ် (၄၇)

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်

တွေ့ရှိရပြီး ယင်းလိမ်လည်မှုများသည် လူတစ်ဦးတစ်ယောက်ကိုသာမက နိုင်ငံတော်အဆင့်ထိပါ ထိခိုက်စေနိုင်ကြောင်း သိရှိရပါသည်။

တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန
ဥပဒေရေးရာဝန်ကြီးဌာန

Source:

<https://www.techtarget.com/searchsecurity/news/366616605/FBI-Criminals-using-AI-to-commit-fraud-on-a-larger-scale#:~:text=As%20scams%20become%20more%20realistic,online%20image%20and%20voice%20content.>

<https://www.unite.ai/my/what-is-generative-ai/>



အမေရိကန်နိုင်ငံတွင် အသုံးပြုခွင့်ပိတ်ပင်ခံရရန်နီးစပ်လာသော Tik Tok App

အမေရိကန်နိုင်ငံတွင် အသုံးပြုသူ ၁၇၀ မီလီယံခန့် ရရှိထားသော ဆိုရှယ်မီဒီယာဖြစ်သည့် တစ်တော့(Tik Tok) အက်ပလီကေးရှင်းမှာ အသုံးပြုခွင့်ပိတ်ပင်ခံရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။

တရုတ်နည်းပညာကုမ္ပဏီ ဘိုက်ဒန်စ်(Byte Dance)က ပိုင်ဆိုင်သည့် Tik Tok ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်းသည် ၂၀၁၆ခုနှစ်တွင်စတင်ခဲ့ပြီး ဗီဒီယိုအတိုများပြုလုပ်ခြင်း၊ သီချင်းနှင့်အကများ ပို့စ်တင်အသုံးပြုခြင်းဖြင့် ကမ္ဘာတစ်ဝှမ်းလူကြိုက်များလာပြီး ကမ္ဘာပေါ်တွင်တတိယလူသုံးအများဆုံး ဆိုရှယ်မီဒီယာအက်ပလီကေးရှင်းတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် Tik Tok App အသုံးပြုသူ ၁၆.၆၅ သန်းခန့်ရှိပြီး အများစုမှာဆယ်ကျော်သက်များဖြစ်ကြောင်း datareportal.com တွင်ဖော်ပြထားသည်။

သို့ရာတွင် လုံခြုံရေးအခြေအနေစိုးရိမ်မှုများကြောင့် အနောက်နိုင်ငံအချို့သည် တရုတ်နည်းပညာကုမ္ပဏီများအပေါ် ကန့်သတ်မှုများရှိလာသည်နှင့်အညီ ကနေဒါ၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ နယူးဇီလန်၊ ထိုင်ဝမ်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံများရှိ အစိုးရဆိုင်ရာပစ္စည်းကိရိယာများတွင် Tik Tok အက်ပလီကိုအသုံးမပြုရန် ပိတ်ပင်ထားသည်ကို တွေ့ရသည်။ ဥရောပသမဂ္ဂ(E.U)က ၎င်းအဖွဲ့ဝင်ထမ်းများအသုံးပြုရန် ထုတ်ပေးထားသော လက်ကိုင်ဖုန်းများတွင် Tik Tok App ကို ဖြုတ်ပစ်ရန် ညွှန်ကြားထားပြီး အိန္ဒိယနိုင်ငံတွင် လုံခြုံရေးစိုးရိမ်မှုကြောင့် Tik Tok App အသုံးပြုခွင့် လုံးဝပိတ်ပင်ထားကြောင်းသိရသည်။

Tik Tok၏ မိခင်ကုမ္ပဏီဖြစ်သည့် ဘိုက်ဒန်စ်(Byte Dance)သည် တရုတ်အစိုးရ၏တိုက်ရိုက် ထိန်းချုပ်မှုအောက်တွင်ရှိနေသည်ဟု အမေရိကန်ကွန်ဂရက်က စွပ်စွဲထားပြီး အမေရိကန်ပြည်သူများ ၏အချက်အလက်များကို ခိုးယူခံရခြင်း၊ စောင့်ကြည့်ခံရခြင်းများ ပြုလုပ်ခံရနိုင်ခြေများသည့်အတွက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ဘိုက်ဒန်စ်(Byte Dance)ကုမ္ပဏီအနေဖြင့် Tik Tokကို ရောင်းချရန်နှင့် ရောင်းချခြင်းမပြုခဲ့ပါက Tik Tok အား အမေရိကန်ပြည်ထောင်စုတွင် အသုံးပြုခွင့်တားမြစ် (Ban) ခြင်းပြုလုပ်ရန် ဥပဒေတစ်ရပ်ကို ထုတ်ပြန်ထားပြီးဖြစ်သည်။



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ



အတွဲ(၂) အမှတ် (၄၇)

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်

Restricting the Emergence of Security Threats that Risk Information and Communications Technology Act ဟု အမည်ပေးထားပြီး အတိုကောက်အားဖြင့် RESTRICT Act ဟုခေါ်သည့်ဥပဒေသည် နိုင်ငံတကာကိစ္စရပ်များနှင့်ဆက်စပ်ပြီး အမေရိကန်အတွင်း အရေးပါသော ဒေတာနှင့်ဆက်သွယ်မှုနည်းပညာများကို အခြားနိုင်ငံများမှ စောင့်ကြည့်ခိုးယူခြင်းမှ ကာကွယ်သည့် ဥပဒေဖြစ်သည်။ ယင်းအက်ဥပဒေကို ၂၀၂၃ ခုနှစ်အတွင်းက အမေရိကန်အထက်လွှတ်တော်တွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၆ရက်နေ့တွင် အမေရိကန်တရားရုံးချုပ်က အက်ဥပဒေကို တရားဝင်ကျင့်သုံးနိုင်ကြောင်း ဆုံးဖြတ်ခဲ့သည်။ RESTRICT Act မှာ Tik Tok အပါအဝင် တရုတ် နည်းပညာကုမ္ပဏီများ၏လုံခြုံရေးပြဿနာများကို ကြီးကြပ်ရန်နှင့်အရေးယူရန် ရည်ရွယ်ထားခြင်း ဖြစ်ပြီး RESTRICT Act အရ Tik Tok ကုမ္ပဏီအနေဖြင့် အမေရိကန်နိုင်ငံတွင် ကုမ္ပဏီပိုင်ဆိုင်မှုကို ရောင်းချသွားရန်နှင့် ထိုသို့မရောင်းချပါက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့မှစ၍ Tik Tok Application အား အမေရိကန်နိုင်ငံတွင်း အသုံးပြုမှုပိတ်ပင်ခြင်း(Ban) ပြုလုပ်မည်ဖြစ်သည်။

Tik Tok ကုမ္ပဏီက RESTRICT Act မှာ အမေရိကန်အသုံးပြုသူ သန်း ၁၇၀ ၏ လွတ်လပ်စွာ ပြောဆိုခွင့်အပေါ်တိုက်ရိုက်ထိခိုက်သည့်ဥပဒေဖြစ်သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသောကြောင့် Tik Tok Application ရောင်းချရန်ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အမေရိကန်ဖက်ဒရယ်အယူခံရုံးသို့ အယူခံဝင်ရောက်ရန် ဆုံးဖြတ်ထားကြောင်း သိရှိရသည်။

လေ့ကျင့်သင်ကြားရေးဌာနခွဲ
ဥပဒေအသိပညာပြန့်ပွားရေးဦးစီးဌာန
ဥပဒေရေးရာဝန်ကြီးဌာန

Source: <https://www.bbc.com/news/articles/c2ldnq5095xo>
<https://datareportal.com/reports/digital-2024-myanmar>



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ

အတွဲ(၂) အမှတ် (၄၇)

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်

ဥပဒေရေးရာဝန်ကြီးဌာန၊ အပတ်စဉ်သတင်းလွှာအား ဥပဒေရေးရာဝန်ကြီးဌာန website တွင်
အောက်ပါအတိုင်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

